



စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာန

၂၀၁၈ ခုနှစ်၊

ကာလလတ်ကြေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ

နေရာ ၊ နေပြည်တော်
ရက်စွဲ ၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	၁
၂။	ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ၏ နယ်ပယ်	၁
၃။	မေခရိုစီးပွားရေးအခြေအနေ	၂
၄။	အစိုးရကြွေးမြီ	၂ - ၃
၅။	ပြည်ပကြွေးမြီ	၃ - ၅
၆။	ပြည်တွင်းကြွေးမြီ	၅ - ၈
၇။	အစိုးရမှ ငွေထုတ်ချေးခြင်း/ ထပ်ဆင့်ငွေထုတ်ချေးခြင်းနှင့် ချေးငွေအာမခံ ချက်များ	၉
၈။	ကြွေးမြီနှင့် ဂျီဒီပီအချိုး	၉
၉။	ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲခြင်း	၁၀ - ၁၂
၁၀။	၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ငွေချေးယူရန်လျာထားမှုအစီအစဉ်	၁၂
၁၁။	ငွေသားစီမံချက်နှင့် ချိတ်ဆက်ထားရှိမှု	၁၂ - ၁၃
၁၂။	အစိုးရ၏ ကြွေးမြီဆိုင်ရာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ	၁၃ - ၁၄
၁၃။	ကြွေးမြီခံနိုင်ရည်ရှိမှုလေ့လာဆန်းစစ်ချက်	၁၄ - ၁၅
၁၄။	နိဂုံး	၁၆

၂၀၁၈ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ (Medium – Term Debt Management Strategy-MTDS)

နိဒါန်း

၁။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအရ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာကို နောက် ဘဏ္ဍာရေးနှစ် (၃) နှစ် ကာလစီအတွက် နှစ်စဉ်ပြင်ဆင်ရေးဆွဲရမည်ဖြစ်သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ထိ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာကို ရေးဆွဲတင်ပြခြင်းဖြစ်ပါသည်။

၂။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်မှာ အစိုးရ၏ဘဏ္ဍာငွေဖြည့်ဆည်းမှု လိုအပ်ချက် များနှင့် ၎င်း၏ကာလတို၊ ကာလရှည် ပေးရန်တာဝန်များကို ဆုံးရှုံးနိုင်ခြေအနည်းဆုံးနှင့် ကုန်ကျ စရိတ်အနည်းဆုံးဖြစ်စေရန်နှင့် ဈေးကွက်ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ရန်တို့ဖြစ်ပါသည်။ ကာလ လတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာသည် အောက်ပါရည်ရွယ်ချက်များကို အလေးထားပါသည်-

- (က) ကြွေးမြီခံနိုင်ရည်ရှိမှုအဆင့်ကိုထိန်းသိမ်းထားရှိရန်၊
- (ခ) ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲရန်နှင့် ယင်းဆုံးရှုံးနိုင်ခြေများကို သင့်တင့်လျောက်ပတ်သော အတိုင်းအတာတွင်ရှိနေစေရန်အတွက် ပြည်သူ့ကြွေးမြီ အနေအထားကို အကဲဖြတ်ရန်၊
- (ဂ) အစိုးရငွေချေးသက်သေခံလက်မှတ်များရောင်းဝယ်သည့် ပြည်တွင်းဈေးကွက်များ ဖွံ့ဖြိုးတိုးတက်စေရန်။

ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ၏ နယ်ပယ်

၃။ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာတွင် ဘဏ္ဍာငွေလိုအပ်ချက်အရ ပြည်ထောင်စု/ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့က ရယူထားသည့် ပြည်တွင်း၊ ပြည်ပချေးငွေများ အားလုံးကို ခြုံငုံပါဝင်စေပြီး အစိုးရ၏ ပြည်တွင်း၊ ပြည်ပချေးငွေအခြေအနေ၊ မေခရိုစီးပွားရေးအခြေအနေ၊ အစိုးရမှ ငွေထုတ်ချေးခြင်း၊ ထပ်ဆင့်ထုတ်ချေးခြင်းနှင့် အစိုးရ၏အာမခံချက်များ၏ အခြေအနေနှင့် လာမည့် ဘဏ္ဍာနှစ်အတွက် အစိုးရ၏ လိုငွေအား ဖြည့်ဆည်းမည့်နည်းလမ်းများ ပါဝင်ပါသည်။

မေခရိုစီးပွားရေးအခြေအနေ

၄။ နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ် ရှေ့ပြေးအမှန်စာရင်းအရ ၅.၉% ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် ၆.၈% သို့ တိုးတက်လာပါသည်။ ၂၀၁၈ ခု၊ ဧပြီလမှ စက်တင်ဘာလအထိ ကာလတွင် ၇.၂%၊ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ၇.၆% ခန့်မှန်းထားရှိပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၄.၀၃% ဖြစ်ပြီး ၂၀၁၈ ခု၊ ဧပြီလမှ စက်တင်ဘာလအထိကာလတွင် ၅.၇၂% ခန့်မှန်းထားပါသည်။ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးအား ၂၀၁၈ ခု၊ ဧပြီလမှ စက်တင်ဘာလအထိကာလအတွက် ၆.၁၅% နှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အတွက် ၄.၆၂% ခန့်မှန်းထားပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးအား ပြုပြင်ပြီးခန့်မှန်းခြေစာရင်းတွင် ၄.၃၀% ခန့်မှန်းထားသော်လည်း အမှန်လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၂.၃၂% သာ ရှိခဲ့ပါသည်။

(စစ်မြစ် ။ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)

အစိုးရကြွေးမြီ

၅။ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ရှိ အစိုးရကြွေးမြီလက်ကျန်အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က) ပြည်ပကြွေးမြီ

		(အမေရိကန်ဒေါ်လာသန်းပေါင်း)
(၁)	အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများချေးငွေ	၁,၇၈၈.၀ (၁၇.၅%)
(၂)	နှစ်နိုင်ငံအစိုးရကြားချေးငွေ	၈,၄၁၂.၂ (၈၂.၅%)
	- ပဲရစ်ကလပ်နိုင်ငံများ	၃,၉၉၆.၇
	- ပဲရစ်ကလပ်မဟုတ်သောနိုင်ငံများ	၄,၄၁၅.၅
	ပေါင်း	၁၀,၂၀၀.၂ (၁၀၀%)

(ခ) ပြည်တွင်းကြွေးမြီ

	(ကျပ်ဘီလီယံ)
(၁) ဗဟိုဘဏ်သို့ ရောင်းချသော ငွေတိုက်လက်မှတ်များ	၁၄,၃၂၁.၃ (၆၉.၁%)
(၂) လေလံစနစ်ဖြင့်ရောင်းချသော ငွေတိုက်လက်မှတ်များ	၂,၃၅၁.၂ (၁၁.၃%)
(၃) ငွေတိုက်စာချုပ် (စနစ်ဟောင်း)	၁,၅၂၅.၁ (၇.၄%)
(၄) လေလံစနစ်ဖြင့်ရောင်းချသော ငွေတိုက်စာချုပ်များ	၂,၅၂၇.၀ (၁၂.၂%)
ပေါင်း	<u>၂၀,၇၂၄.၆ (၁၀၀%)</u>

၆။ အစိုးရကြွေးမြီ၏ အဓိကလက္ခဏာရပ်များ

- (က) ပြည်ပကြွေးမြီအများစုမှာ နှစ်နိုင်ငံအစိုးရကြားချေးငွေဖြစ်ပြီး ၈၂.၅% ရှိပါသည်။ ပြည်ပချေးငွေအများစုသည် သက်သာမှုရှိသည့်ချေးငွေများဖြစ်ပြီး ပုံသေအတိုးနှုန်းဖြင့် ချေးငွေမှာ ပြည်ပချေးငွေစုစုပေါင်း၏ ၉၇% ဖြစ်ပါသည်။
- (ခ) ပြည်တွင်းကြွေးမြီများအနက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစိုးရငွေတိုက်လက်မှတ်များရောင်းချခြင်းဖြင့် ဖြည့်ဆည်းထားသည့် ကြွေးမြီလက်ကျန်မှာ ပြည်တွင်းကြွေးမြီစုစုပေါင်း၏ ၆၉% ရှိပါသည်။
- (ဂ) ပြည်တွင်းကြွေးမြီစုစုပေါင်း၏ ၇၇% သည် သက်တမ်း (၃) လရှိသော အစိုးရငွေတိုက်လက်မှတ်များဖြစ်ပါသည်။

ပြည်ပကြွေးမြီ


- ၇။ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အစိုးရ၏ ပြည်ပကြွေးမြီလက်ကျန်မှာ အမေရိကန်ဒေါ်လာ ၁၀,၂၀၀.၂ သန်း (ကျပ် ၁၃,၉၇၄.၃ ဘီလီယံခန့်) ရှိပါသည်။
- ၈။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်မှစ၍ နှစ်အလိုက် ပြည်ပကြွေးမြီလက်ကျန်အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	နိုင်ငံ/အဖွဲ့အစည်း	၃၁-၃-၂၀၁၆	၃၁-၃-၂၀၁၇	၃၁-၃-၂၀၁၈
၁။	အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ	၁,၃၇၅.၆	၁,၄၅၅.၀	၁,၇၈၈.၀
	- အေဒီဘီ	၅၂၄.၁	၅၂၂.၈	၅၇၂.၅
	- အိုင်ဒီအေ	၈၃၆.၈	၉၁၆.၈	၁,၁၉၇.၉
	- အခြား	၁၄.၇	၁၅.၄	၁၇.၆
၂။	နှစ်နိုင်ငံအစိုးရကြားချေးငွေ	၈,၁၅၄.၇	၇,၆၉၃.၈	၈,၄၁၂.၂
	<u>ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများ</u>	<u>၃,၄၀၆.၀</u>	<u>၃,၄၅၃.၃</u>	<u>၃,၉၉၆.၇</u>
	- ဂျပန်	၁,၉၈၈.၄	၂,၁၃၂.၄	၂,၄၇၅.၃
	- ဂျာမနီ	၇၄၅.၅	၆၉၂.၇	၇၉၄.၈
	- အခြား	၆၇၂.၁	၆၂၈.၂	၇၂၆.၆
	<u>ပဲရစ်ကလပ်အဖွဲ့ဝင်မဟုတ်သောနိုင်ငံ</u>	<u>၄,၇၄၈.၇</u>	<u>၄,၂၄၀.၅</u>	<u>၄,၄၁၅.၅</u>
	- တရုတ်	၄,၃၁၂.၃	၃,၈၇၅.၅	၄,၀၀၂.၄
	- အခြား	၄၃၆.၄	၃၆၅.၀	၄၁၃.၁
	စုစုပေါင်း	၉,၅၃၀.၃	၉,၁၄၈.၈	၁၀,၂၀၀.၂


မှတ်ချက်။ ဘဏ္ဍာနှစ်ကုန်ဆုံးသည့် စာရင်းပိတ်သည့်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

၉။ ပြည်ပချေးငွေများ၏ ပျမ်းမျှအတိုးနှုန်း (Weighted Average Interest Rate) မှာ ၁.၆၅% ဖြစ်ပြီး အတိုးနှုန်း သုညမှ ၅% အတွင်း ရှိပါသည်။ ၃၁-၃-၂၀၁၈ ရက်နေ့ရှိ ပြည်ပကြွေးမြီတွင် ငွေကြေးအမျိုးအစားအလိုက် ပါဝင်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-



၁၀။ ပြည်ပချေးငွေအများစုသည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအစိုးရများ အကြား ရယူထားသည့် ချေးငွေများဖြစ်ပြီး သက်တမ်းအားဖြင့် ဆိုင်းငံ့ကာလ (၁၀) နှစ်အထိရှိပြီး ဆိုင်းငံ့ကာလအပါအဝင် ချေးငွေသက်တမ်း (၄၀) နှစ်အထိရှိပါသည်။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ် မှစ၍ ပြည်ပချေးငွေအပေါ် အရင်း၊ အတိုးပြန်လည်ပေးဆပ်ရမည့် ခန့်မှန်းချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)



မှတ်ချက်။ စာရင်းပိတ်သည့်နေ့ (၃၁-၃-၂၀၁၈ ရက်နေ့) ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

ပြည်တွင်းကြွေးမြီ

၁၁။ အစိုးရငွေချေးသက်သေခံလက်မှတ်များဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့်အစီအစဉ်ကို (၃) လ တစ်ကြိမ် ကြေညာပြီး အစိုးရငွေတိုက်လက်မှတ်များကို ရက်သတ္တပတ် (၂) ပတ် တစ်ကြိမ်နှင့် အစိုးရ ငွေတိုက်စာချုပ်များကို တစ်လလျှင်တစ်ကြိမ်ဖြင့် တတိယပတ် အင်္ဂါနေ့တွင် ပုံမှန်ရောင်းချလျက်ရှိ ပါသည်။ ဤသို့ရောင်းချရာတွင် ယခင်လကုန်ရှိ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏အခြေအနေ၊ ပြည်ထောင်စုရှိဌာန/အဖွဲ့အစည်းများ၏ ငွေသားစီမံချက် (ခန့်မှန်း) အခြေအနေနှင့် အစိုးရငွေချေး သက်သေခံလက်မှတ်များ ပြန်လည်ရွေးနှုတ်ရမည့် အခြေအနေတို့အပေါ်မူတည်၍ ရောင်းချမည့် ပမာဏကို သတ်မှတ်ပါ သည်။ သက်ဆိုင်ရာလအတွင်း အစိုးရငွေချေးသက်သေခံလက်မှတ်များ ရောင်းချပြီးနောက် လကုန်ဆုံးသည့်အခါ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် လိုငွေထပ်မံပေါ် ပေါက်မှသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းဖြစ်ပါသည်။

၁၂။ ပြည်တွင်းကြွေးမြီစုစုပေါင်း၏ ၈၀% မှာ အစိုးရငွေတိုက်လက်မှတ်များဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် ပိုငွေပေါ်ပေါက်သည့်အခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ရောင်းချထားပြီး သက်တမ်းစေ့ရောက်နေသည့် အစိုးရငွေတိုက်လက်မှတ်များအား ပြန်လည်ရွှေးနှုတ် ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ချေးယူရမှုကိုလျော့ချနိုင်ရန် အစိုးရငွေတိုက်လက်မှတ် များနှင့် ငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် ပုံမှန်ရောင်းချသွားမည်ဖြစ်ပါသည်။

၁၃။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်မှစ၍ နှစ်အလိုက် ပြည်တွင်းကြွေးမြီလက်ကျန်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	၃၁-၃-၂၀၁၆	၃၁-၃-၂၀၁၇	၃၁-၃-၂၀၁၈
၁။	ငွေတိုက်စာချုပ်များ			
	- လေလံစနစ်မတိုင်မီ	၂,၆၁၄.၈	၂,၁၈၄.၄	၁,၅၂၅.၁
	- လေလံစနစ်ဖြင့်ရောင်းချခြင်း	-	၁,၂၀၁.၆	၂,၅၂၇.၀
၂။	ငွေတိုက်လက်မှတ်လေလံစနစ်ဖြင့် ရောင်းချခြင်း	၆၆၄.၈	၉၇၅.၈	၂,၃၅၁.၂
၃။	ဗဟိုဘဏ်သို့ရောင်းချခြင်း	၁၂,၄၄၄.၉	၁၃,၆၅၈.၂	၁၄,၃၂၁.၃
	စုစုပေါင်း	၁၅,၇၂၄.၅	၁၈,၀၂၀.၀	၂၀,၇၂၄.၆

၁၄။ အစိုးရငွေတိုက်လက်မှတ်များအား (၃) လ၊ (၆) လနှင့် (၁) နှစ်သက်တမ်းတို့ကို ရောင်းချ ထုတ်ဝေလျှက်ရှိပြီး သက်တမ်းစေ့ပါက ပြန်လည်ရွှေးနှုတ်လျက်ရှိပါသည်။ အစိုးရငွေတိုက်စာချုပ် များ၏သက်တမ်းမှာ ၂ နှစ်၊ ၂ နှစ် ၆ လ၊ ၃ နှစ်နှင့် ၅ နှစ် သက်တမ်းများဖြစ်ရာ သက်တမ်းစေ့ သည့် ဘဏ္ဍာနှစ်အလိုက် ရွှေးနှုတ်ရမည်ဖြစ်ပါသည်။

၁၅။ ၃၁-၃-၂၀၁၈ ရက်နေ့အထိ ရောင်းချခဲ့သည့် အစိုးရငွေတိုက်စာချုပ်များ၏ လာမည့်ဘဏ္ဍာနှစ် (၃) နှစ်အထိ သက်တမ်းအလိုက် ရွေးနုတ်မည့်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အစိုးရငွေတိုက်စာချုပ်များ ရွေးနုတ်မည့်အစီအစဉ်
(၃၁-၃-၂၀၁၈ ရက်နေ့အထိ အခြေအနေ)

(ကျပ် ဘီလီယံ)

အစိုးရငွေတိုက်စာချုပ်	၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလထိ	၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်	၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ်	၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်
ငွေတိုက်စာချုပ် (လေလံစနစ်မတိုင်မီ)	၂၀၁.၅၅၁	၈၇၇.၃၄၈	၃၀၆.၂၁၉	၁၃၉.၈၄၉
(က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တိုက်ရိုက်ရောင်းချခြင်း	၁၉၃.၄၆၀	၈၇၁.၅၂၀	၃၀၀.၇၈၀	၁၃၆.၇၇၀
(ခ) တစ်ဆင့်ခံရောင်းချသူများမှ တစ်ဆင့်ရောင်းချခြင်း	၈.၀၉၁	၅.၈၂၈	၅.၄၃၉	၃.၀၇၉
လေလံစနစ်ဖြင့် ရောင်းချခြင်း	၃၂၀.၀၀၀	၇၁၉.၆၇၀	၇၄၇.၃၀၀	၃၄၃.၄၅၀
စုစုပေါင်း	၅၂၁.၅၅၁	၁,၅၉၇.၀၁၈	၁,၀၅၃.၅၁၉	၄၈၃.၂၉၉

၁၆။ ဈေးကွက်ကိုအခြေခံသည့် အစိုးရငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့်ရောင်းချမှုကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လေလံ (၁၉) ကြိမ်ခေါ်ယူ ခဲ့ပါသည်။ (၂) နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်ကို ကူပွန်အတိုးနှုန်း ၉% ဖြင့်လည်းကောင်း၊ (၂) နှစ် (၆) လသက်တမ်းရှိ ငွေတိုက်စာချုပ်ကို ကူပွန်အတိုးနှုန်း ၉.၂၅% ဖြင့်လည်းကောင်း၊ (၃) နှစ်နှင့် (၅) နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်ကို ကူပွန်အတိုးနှုန်း ၉.၅% ဖြင့်လည်းကောင်း ထုတ်ဝေခဲ့ပါသည်။

၁၇။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အတွက် အစိုးရငွေချေးသက်သေခံလက်မှတ်များ လေလံစနစ် ဖြင့် ရောင်းချနိုင်ရန် လေလံပွဲကျင်းပမည့်နေ့ရက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၃) လပတ်	လအမည်	လေလံအမှတ်	လေလံပွဲ ကြေညာမည့်နေ့	လေလံပွဲ ကျင်းပမည့်နေ့	စာရင်းရှင်းလင်း မည့်နေ့	သက်တမ်း
ပထမ	အောက်တိုဘာ	TB0085	၈/၁၀/၂၀၁၈	၁၀/၁၀/၂၀၁၈	၁၂/၁၀/၂၀၁၈	ဧပြီ၊ ၁၇၅၊ ၃၆၄
		GB0026	၁၂/၁၀/၂၀၁၈	၁၆/၁၀/၂၀၁၈	၁၈/၁၀/၂၀၁၈	
		TB0086	၁၅/၁၀/၂၀၁၈	၁၇/၁၀/၂၀၁၈	၁၉/၁၀/၂၀၁၈	ဧပြီ၊ ၁၈၅၊ ၃၅၇
	နိုဝင်ဘာ	GB0027	၉/၁၁/၂၀၁၈	၁၃/၁၁/၂၀၁၈	၁၅/၁၁/၂၀၁၈	
		TB0087	၁၂/၁၁/၂၀၁၈	၁၄/၁၁/၂၀၁၈	၁၆/၁၁/၂၀၁၈	ဧပြီ၊ ၁၈၅၊ ၃၆၄
		TB0088	၂၆/၁၁/၂၀၁၈	၂၈/၁၁/၂၀၁၈	၃၀/၁၁/၂၀၁၈	ဧပြီ၊ ၁၈၅၊ ၃၆၄
	ဒီဇင်ဘာ	TB0089	၁၀/၁၂/၂၀၁၈	၁၂/၁၂/၂၀၁၈	၁၄/၁၂/၂၀၁၈	ဧပြီ၊ ၁၈၅၊ ၃၅၇
		GB0028	၁၄/၁၂/၂၀၁၈	၁၈/၁၂/၂၀၁၈	၂၀/၁၂/၂၀၁၈	
		TB0090	၂၄/၁၂/၂၀၁၈	၂၆/၁၂/၂၀၁၈	၂၈/၁၂/၂၀၁၈	ဧပြီ၊ ၁၈၅၊ ၃၅၇
ဒုတိယ	ဇန်နဝါရီ	TB0091	၇/၁/၂၀၁၉	၉/၁/၂၀၁၉	၁၁/၁/၂၀၁၉	စက်တင်ဘာ၊ ၁၈၅၊ ၃၆၄
		GB0029	၁၁/၁/၂၀၁၉	၁၅/၁/၂၀၁၉	၁၇/၁/၂၀၁၉	
		TB0092	၂၁/၁/၂၀၁၉	၂၃/၁/၂၀၁၉	၂၅/၁/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၆၄
	ဖေဖော်ဝါရီ	TB0093	၂၈/၁/၂၀၁၉	၃၀/၁/၂၀၁၉	၁/၂/၂၀၁၉	စက်တင်ဘာ၊ ၁၇၅၊ ၃၅၇
		TB0094	၁၁/၂/၂၀၁၉	၁၃/၂/၂၀၁၉	၁၅/၂/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၅၇
		GB0030	၁၅/၂/၂၀၁၉	၁၉/၂/၂၀၁၉	၂၁/၂/၂၀၁၉	
	မတ်	TB0095	၂၅/၂/၂၀၁၉	၂၇/၂/၂၀၁၉	၁/၃/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၅၇
		GB0031	၈/၃/၂၀၁၉	၁၂/၃/၂၀၁၉	၁၄/၃/၂၀၁၉	
		TB0096	၁၁/၃/၂၀၁၉	၁၃/၃/၂၀၁၉	၁၅/၃/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၅၇
တတိယ	ဧပြီ	TB0097	၁/၄/၂၀၁၉	၃/၄/၂၀၁၉	၅/၄/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၆၄
		GB0032	၁၉/၄/၂၀၁၉	၂၃/၄/၂၀၁၉	၂၅/၄/၂၀၁၉	
		TB0098	၂၂/၄/၂၀၁၉	၂၄/၄/၂၀၁၉	၂၆/၄/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၆၄
	မေ	GB0033	၁၀/၅/၂၀၁၉	၁၄/၅/၂၀၁၉	၁၆/၅/၂၀၁၉	
		TB0099	၁၃/၅/၂၀၁၉	၁၅/၅/၂၀၁၉	၁၇/၅/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၆၄
		TB0100	၂၇/၅/၂၀၁၉	၂၉/၅/၂၀၁၉	၃၁/၅/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၆၄
	ဇွန်	TB0101	၁၀/၆/၂၀၁၉	၁၂/၆/၂၀၁၉	၁၄/၆/၂၀၁၉	ဧပြီ၊ ၁၇၅၊ ၃၆၄
		GB0034	၁၄/၆/၂၀၁၉	၁၈/၆/၂၀၁၉	၂၀/၆/၂၀၁၉	
		TB0102	၂၄/၆/၂၀၁၉	၂၆/၆/၂၀၁၉	၂၈/၆/၂၀၁၉	ဧပြီ၊ ၁၇၅၊ ၃၆၄
စတုတ္ထ	ဇူလိုင်	TB0103	၈/၇/၂၀၁၉	၁၀/၇/၂၀၁၉	၁၂/၇/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၆၄
		GB0035	၁၈/၇/၂၀၁၉	၂၃/၇/၂၀၁၉	၂၅/၇/၂၀၁၉	
		TB0104	၂၂/၇/၂၀၁၉	၂၄/၇/၂၀၁၉	၂၆/၇/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၆၄
	ဩဂုတ်	TB0105	၁၂/၈/၂၀၁၉	၁၄/၈/၂၀၁၉	၁၆/၈/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၅၇
		GB0036	၁၆/၈/၂၀၁၉	၂၀/၈/၂၀၁၉	၂၂/၈/၂၀၁၉	
		TB0106	၂၆/၈/၂၀၁၉	၂၈/၈/၂၀၁၉	၃၀/၈/၂၀၁၉	ဧပြီ၊ ၁၈၅၊ ၃၅၇
	စက်တင်ဘာ	TB0107	၉/၉/၂၀၁၉	၁၁/၉/၂၀၁၉	၁၃/၉/၂၀၁၉	စက်တင်ဘာ၊ ၁၈၅၊ ၃၅၇
		GB0037	၁၃/၉/၂၀၁၉	၁၇/၉/၂၀၁၉	၁၉/၉/၂၀၁၉	
		TB0108	၂၃/၉/၂၀၁၉	၂၅/၉/၂၀၁၉	၂၇/၉/၂၀၁၉	စက်တင်ဘာ၊ ၁၇၅၊ ၃၅၇

မှတ်ချက်။ အကယ်၍ လေလံပွဲကျင်းပမည့်နေ့နှင့် စာရင်းရှင်းလင်းမည့်နေ့များသည် အစိုးရရုံးပိတ်ရက်များဖြစ်ပါက လေလံကျင်းပမည့်နေ့ ပြောင်းလဲမည်ဖြစ်ပါသည်။

အစိုးရမှ ငွေထုတ်ချေးခြင်း / ထပ်ဆင့်ငွေထုတ်ချေးခြင်းနှင့် ချေးငွေအာမခံချက်များ

၁၈။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတော်ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ပချေးငွေစီမံကိန်း ၃ ခုအား ထပ်ဆင့် ထုတ်ချေးခဲ့ပါသည်။ မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်ချေးငွေ အက်ဒီအာရ် ၁၇.၉၀ သန်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လည်းကောင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် အဆင့်နှစ်ဆင့်ချေးငွေ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) ချေးငွေ ဂျပန်ယန်း ၁၅.၁၃၅ ဘီလီယံအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ လည်းကောင်း၊ အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်ချေးငွေ အက်ဒီအာရ် ၇၀.၇၅ သန်းအား ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီသို့လည်းကောင်း ထပ်ဆင့်ထုတ်ချေးခြင်းဖြစ်ပါသည်။ အစိုးရက အာမခံချက် ထုတ်ပေးသည့် ချေးငွေများမရှိသေးပါ ။

ကြွေးမြီနှင့် ဂျီဒီပီအချိုး

၁၉။ နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဘဏ္ဍာရေးနှစ်	ပြည်တွင်း ကြွေးမြီ (ကျပ်ဘီလီယံ)	ပြည်ပကြွေးမြီ (ကျပ်ဘီလီယံ)	ဂျီဒီပီတန်ဖိုး (ကျပ်ဘီလီယံ)	ပြည်တွင်း ကြွေးမြီနှင့် ဂျီဒီပီအချိုး	ပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုး	ပြည်တွင်း၊ ပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုး
၂၀၁၅-၂၀၁၆	၁၅,၇၂၄	၁၂,၂၄၆	၇၃,၃၁၄	၂၁.၄%	၁၆.၇%	၃၈.၁%
၂၀၁၆-၂၀၁၇	၁၈,၀၂၀	၁၀,၈၄၁	၈၁,၀၆၄	၂၂.၂%	၁၃.၄%	၃၅.၆%
၂၀၁၇-၂၀၁၈	၂၀,၇၂၅	၁၃,၉၇၄	၉၀,၄၅၁	၂၂.၉ %	၁၅.၄%	၃၈.၃ %

ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲခြင်း

၂၀။ နိုင်ငံတော်တွင် နှစ်စဉ်ဘတ်ဂျက်လိုငွေဖြစ်ပေါ်လျှက်ရှိခြင်း၊ သက်တမ်းစေ့၍ ပြန်လည်ရွေး နှုတ်ရမည့် ပြည်တွင်းကြွေးမြီများရှိခြင်းတို့ကြောင့် ပြည်တွင်းကြွေးမြီလက်ကျန် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအခြေခံအဆောက်အအုံ များ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း စသည်တို့အတွက် ပြည်ပချေးငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသဖြင့် ပြည်ပ ကြွေးမြီများလည်း တိုးတက်လာပါသည်။

၂၁။ ၃၁-၃-၂၀၁၈ ရက်နေ့ရှိ အစိုးရကြွေးမြီဆိုင်ရာဆုံးရှုံးနိုင်ခြေများနှင့် စရိတ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

ညွှန်းကိန်းများ		ပြည်ပ ကြွေးမြီ	ပြည်တွင်း ကြွေးမြီ	စုစုပေါင်း ကြွေးမြီ
ကြွေးမြီစရိတ်များ	ပျမ်းမျှအတိုးနှုန်း (%)	၁.၆	၅.၉	၃.၇
ဘဏ္ဍာငွေပြန်လည်ဖြည့်ဆည်းမှု ဆုံးရှုံးနိုင်ခြေ	ပျမ်းမျှသက်တမ်း (နှစ်)	၁၅.၉	၀.၅	၁၁.၈
	စုစုပေါင်းကြွေးမြီတွင် တစ်နှစ်အတွင်း သက်တမ်းစေ့မည့်ပမာဏ (%)	၂.၇	၁၄.၀	၇.၂
အတိုးနှုန်းကြောင့်ဆုံးရှုံးနိုင်ခြေ	ပျမ်းမျှသက်တမ်း (နှစ်)	၁၅.၈	၀.၅	၁၁.၉
	စုစုပေါင်းကြွေးမြီတွင် နှုန်းရှင်အတိုးနှုန်း ရှိသည့်ကြွေးမြီများနှင့် ပုံသေအတိုးနှုန်းဖြင့် တစ်နှစ်အတွင်း သက်တမ်းစေ့မည့်ပမာဏ (%)	၄.၆	၁၄.၀	၈.၂
နိုင်ငံခြားငွေကြေးအမျိုးအစား ကြောင့် ဆုံးရှုံးနိုင်ခြေ	စုစုပေါင်းကြွေးမြီတွင် ပြည်ပကြွေးမြီဝင်မှု (%)			၄၀.၀

၂၂။ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာပါ ရည်ရွယ်ချက်နှင့်အညီ ပြည်တွင်း၊ ပြည်ပကြွေးမြီ များ၏ ဆုံးရှုံးနိုင်ခြေနှင့် ကုန်ကျစရိတ်များအား ထိရောက်စွာ ကြီးကြပ်ကွပ်ကဲရန် အောက်ပါအတိုင်း ဆောင်ရွက်ပါမည်-

- (က) နိုင်ငံခြားငွေကြေးအမျိုးအစားကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။ ၃၁-၃-၂၀၁၈ ရက် နေ့အထိအခြေအနေအရ စုစုပေါင်းကြွေးမြီ၏ ၄၀% မှာ ပြည်ပကြွေးမြီဖြစ်ပြီး နိုင်ငံ ခြားငွေကြေးအမျိုးအစား ၁၃ မျိုးခန့်တွင် ယူရို၊ ဂျပန်ယန်း၊ အက်စ်ဒီအာရ်နှင့် အမေရိကန်ဒေါ်လာတို့မှာ အများဆုံးဖြစ်ပါသည်။ လက်ရှိတွင် ပြည်ပချေးငွေအများစု

မှာ သက်သာသောချေးငွေများဖြစ်သော်လည်း နိုင်ငံသုံးငွေကြေးဖြစ်သည့် မြန်မာကျပ် ငွေတန်ဖိုးကျဆင်းမှုကြောင့် ချေးငွေပြန်လည်ပေးဆပ်ရာတွင် မြန်မာကျပ်ငွေပိုမို သုံးစွဲရသည့်အတွက် နိုင်ငံတော်ဘတ်ဂျက်၏ အသုံးစရိတ်ကို တိုးတက်စေပါသည်။ ယင်းဆုံးရှုံးနိုင်ခြေများကို လျော့ချနိုင်ရန် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး သက်တမ်းရှည်သည့် အစိုးရငွေတိုက်စာချုပ်များအား ရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင်စားလာစေရန်ဆောင် ရွက်ရမည်ဖြစ်ပါသည်။ ထို့ပြင် ပြည်ပမှသက်သာသောချေးငွေများ ရယူရာတွင် ငွေလဲ လှယ်နှုန်းပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာမည့် ဆုံးရှုံးနိုင်ခြေကို ထည့်သွင်းစဉ်းစားရ မည်ဖြစ်ပါသည်။

(ခ) **အတိုးနှုန်းကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။** စုစုပေါင်းကြွေးမြီ၏ ၆၀% ခန့်မှာ ပြည်တွင်းကြွေးမြီများဖြစ်ပါသည်။ ပြည်တွင်းချေးငွေတွင် ပုံသေအတိုးနှုန်းနှင့် နှုန်းရှင် အတိုးနှုန်းတို့ပါဝင်ပြီး ၎င်း၏ပျမ်းမျှအတိုးနှုန်းမှာ ၆% ခန့်ဖြစ်ပါသည်။ ပြည်ပ ချေးငွေ၏ ၉၇% ခန့်မှာ ပုံသေအတိုးနှုန်းဖြစ်ပြီး ၎င်း၏ပျမ်းမျှအတိုးနှုန်းမှာ ၁.၆% ခန့် ဖြစ်ပါသည်။ ပြည်ပချေးငွေတွင် နိုင်ငံခြားငွေကြေးအမျိုးအစားကြောင့် ဆုံးရှုံးနိုင်ခြေ များရှိသော်လည်း ပြည်တွင်းချေးငွေ၏ အတိုးနှုန်းနှင့်နှိုင်းယှဉ်ပါက ပြည်ပချေးငွေ အများစုမှာ အတိုးနှုန်းနည်းပြီး ပုံသေအတိုးနှုန်းများဖြစ်သဖြင့် အတိုးနှုန်းကြောင့် ဆုံးရှုံးနိုင်ခြေနည်းပါးပါသည်။ ၃၁-၃-၂၀၁၈ ရက်နေ့အထိ ရယူခဲ့သည့် ပြည်တွင်း၊ ပြည်ပချေးငွေများမှာ ပုံသေအတိုးနှုန်းဖြင့်သာ အများဆုံးရယူခဲ့သဖြင့် အတိုးစရိတ် ဆုံးရှုံးမှုနည်းပါးပါသည်။

(ဂ) **ဘဏ္ဍာငွေပြန်လည်ဖြည့်ဆည်းမှု ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။** ၃၁-၃-၂၀၁၈ ရက်နေ့ရှိ စုစုပေါင်းကြွေးမြီနှင့်ဂျီဒီပီအချိုးမှာ ၃၈.၃% ရှိပါသည်။ ပြည်ပကြွေးမြီနှင့်ဂျီဒီပီ အချိုးမှာ ၁၅.၄% ရှိပြီး ပြည်ပချေးငွေများ၏ ပျမ်းမျှသက်တမ်းမှာ ၁၆ နှစ်ခန့်ဖြစ် ပါသည်။ ပြည်ပချေးငွေများသည် ပြန်ဆပ်ကာလရှည်ကြာသည့်အတွက် ဘဏ္ဍာငွေ ပြန်လည်ဖြည့်ဆည်းရသည့် ဆုံးရှုံးနိုင်ခြေနည်းပါးပါသည်။ ပြည်တွင်းကြွေးမြီနှင့်

ဂျီဒီပီအချိုးမှာ ၂၂.၉% ဖြစ်ပြီး ပျမ်းမျှသက်တမ်းမှာ ၆ လခန့်ဖြစ်ပါသည်။ (၃) လ၊ (၆) လ နှင့် တစ်နှစ်သက်တမ်းရှိ အစိုးရငွေတိုက်လက်မှတ်များသည် ဘဏ္ဍာငွေ ပြန်လည်ဖြည့်ဆည်းမှုဆုံးရှုံးနိုင်ခြေကို ဖြစ်ပေါ်စေပါသည်။

(ဃ) **ငွေဖြစ်လွယ်မှုဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။** အစိုးရ၏ ကာလတိုငွေကြေးအရင်းအမြစ် များရရှိရန် ဆောင်ရွက်ခြင်း၊ အစိုးရငွေသားစီးဆင်းမှု ကြိုတင်ခန့်မှန်းခြင်းနှင့် အမှန် ငွေသားစီးဆင်းမှုတို့ကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါသည်။

(င) **လုပ်ငန်းဆောင်ရွက်မှုဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။** ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲအနေဖြင့် ခိုင်မာသော ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုစနစ်အတွက် ကြွေးမြီမှတ်တမ်းတင်မှုအား Manual စနစ်အစား နိုင်ငံတကာအဆင့်မီ CS-DRMS Software အား ပြောင်းလဲ အသုံးပြုရန် ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ငွေချေးယူရန်လျာထားမှုအစီအစဉ်

၂၃။ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်၏ လိုငွေမှာ ကျပ် ၄,၉၀၃ ဘီလီယံဖြစ်ပါသည်။ ချေးယူနိုင် ခွင့်ရှိသည့် အများဆုံးပမာဏ ကျပ် ၇,၂၀၀ ဘီလီယံပေါ်မူတည်၍ အစိုးရငွေတိုက်စာချုပ်များလေလံ စနစ်ဖြင့်ရောင်းချခြင်းကို ၃၀% (ကျပ် ၁,၅၂၅ ဘီလီယံ)၊ အစိုးရငွေတိုက်လက်မှတ်များလေလံစနစ် ဖြင့်ရောင်းချခြင်းကို ၅၀% (ကျပ် ၂,၅၄၂ ဘီလီယံ)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစိုးရငွေတိုက် လက်မှတ်များရောင်းချခြင်းကို ၂၀% (ကျပ် ၁,၀၃၇ ဘီလီယံ) နှင့် ပြည်ပမှချေးငွေထုတ်ယူသုံးစွဲရန် ကျပ် ၂,၁၁၆ ဘီလီယံ လျာထားပါသည်။ *

ငွေသားစီမံချက်နှင့် ချိတ်ဆက်ထားရှိမှု

၂၄။ ပြည်ထောင်စုရှိ ဌာန/အဖွဲ့အစည်းများ၏ ငွေသားရရှိမှု၊ ငွေသားပေးသွင်းမှုများနှင့် ပတ်သက် ပြီး လိုအပ်သောအချိန်၊ လိုအပ်သောနေရာတွင် လိုအပ်သောပမာဏရရှိရန် ကြိုတင်စီမံခြင်း၊ စောင့် ကြည့်ဖြည့်တင်းခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာနှစ်အလိုက် ငွေသားစီမံချက်ရေးဆွဲခြင်း

* ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့်အခြေအနေ

ကို ၂၀၁၅ - ၂၀၁၆ ခု၊ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာဌာန / အဖွဲ့အစည်းများ အနေဖြင့် ဘဏ္ဍာနှစ်အလိုက် ငွေသားအခြေအနေများကို လအလိုက် ခန့်မှန်းရေးဆွဲခြင်းဖြင့် လအလိုက်ဖြစ်ပေါ်လာနိုင်သည့် ပိုငွေ/ လိုငွေများကို ကြိုတင်သိရှိနိုင်ပြီး လိုငွေဖြစ်ပေါ်ပါက ဘဏ္ဍာငွေ ဖြည့်ဆည်းမှုနည်းလမ်းများကို ကြိုတင်တွက်ဆ၊ ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်မှစတင်၍ ငွေသားစီမံချက်ရေးဆွဲခြင်းအား ငွေထုတ်ကန့်သတ်ချက် (Drawing Limit) နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပါသည်။ သို့မှသာ ငွေကြေးစီမံခန့်ခွဲမှုကို ထိရောက်စွာအကောင် အထည်ဖော်နိုင်ပြီး တစ်ခုတည်းသော ငွေတိုက်စာရင်းကို မှန်ကန်စွာကြီးကြပ်နိုင်ခြင်း၊ မလိုအပ်သော အတိုးစရိတ်များကို ရှောင်ရှားနိုင်ခြင်းတို့ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

အစိုးရ၏ ကြွေးမြီဆိုင်ရာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ

၂၅။ အစိုးရကြွေးမြီစီမံခန့်ခွဲမှုအတွက် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ ရေးနှစ်ထိ ဆောင်ရွက်ရန်အဓိကလုပ်ငန်းများမှာ -

- (က) ပြည်ပချေးငွေရယူရာတွင် ကြွေးမြီခံနိုင်ရည်ရှိမှုကိုထိန်းသိမ်းလျက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များကို အထောက်အကူပြုစေမည့် စီမံကိန်း/ လုပ်ငန်းများအတွက် သက်သာသောချေးငွေ များကို ဦးစားပေးရယူခြင်း၊
- (ခ) ကုန်သွယ်မှု (သို့မဟုတ်) ရောင်းသူချေးငွေများရယူခြင်းကို ချေးငွေစည်းကမ်းသတ်မှတ်ချက်များ လက်ခံနိုင်ဖွယ်အခြေအနေရှိပြီး ပြန်ရချက်ကောင်းမွန်သော ပြည်ပ ကူးသန်းရောင်းဝယ်ရေးချေးငွေများကိုသာ ရယူခြင်း၊
- (ဂ) တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ၎င်းတို့၏လုပ်ငန်း/ စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် ပြည်ပချေးငွေ အား ပြည်ထောင်စုက ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီရယူလိုပါက ပြည်ထောင်စု က ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ခြင်း၊
- (ဃ) အစိုးရငွေတိုက်လက်မှတ်များကို (၂) ပတ်လျှင် တစ်ကြိမ်၊ အစိုးရငွေတိုက်စာချုပ် များကို (၁) လ တစ်ကြိမ် လစဉ်တတိယရက်သတ္တပတ်၏ အင်္ဂါနေ့တိုင်းတွင် အပိုဒ် (၁၇) ပါ ဇယားအတိုင်း ပုံမှန်ထုတ်ဝေ၍ လေလံစနစ်ဖြင့် ရောင်းချခြင်း၊

- (င) အစိုးရငွေတိုက်စာချုပ်များကို ဈေးကွက်၏ဝယ်လိုအားအပေါ်မူတည်၍ သက်တမ်းများ ထပ်မံတိုးချဲ့ထုတ်ဝေခြင်း၊
- (စ) ပြည်ပကြွေးမြီများကို ပြန်လည်ပေးဆပ်ရာတွင် ပြည်ပဈေးငွေရယူထားသည့် အဖွဲ့အစည်းများပေါ်မူတည်၍ ဝင်ငွေအကျိုးအမြတ်ရရှိသည့် အဖွဲ့အစည်းများက ၎င်းတို့၏ရငွေဖြင့် ပြန်လည်ပေးဆပ်စေရန်နှင့် ဝင်ငွေအကျိုးအမြတ်မရရှိသည့်အဖွဲ့အစည်းများအတွက် နိုင်ငံတော်၏ဘတ်ဂျက်မှခွဲဝေလျာထား၍ ပြန်လည်ပေးဆပ်ခြင်း၊
- (ဆ) ပြည်တွင်းမှ ငွေချေးယူရာတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ချေးယူမှုကို အသားတင်ချေးယူမှု၏ ၂၀% ထားရှိပြီး ဘဏ္ဍာနှစ်အလိုက် တဖြည်းဖြည်းလျော့ချခြင်း၊
- (ဇ) ဘဏ္ဍာငွေဖြည့်ဆည်းခြင်းအား အကျိုးရှိထိရောက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် ရေးဆွဲထားသည့် ငွေသားစီမံချက်အား ငွေထုတ်ကန့်သတ်ချက်ဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊
- (ဈ) ပြည်တွင်းကြွေးမြီလက်ကျန်တိုးတက်လာခြင်းနှင့်အတူ အတိုးနှုန်းများပါ တိုးတက်လာမှုကြောင့် အတိုးစရိတ်များတိုးတက်မြင့်မားလာမည်ဟုလည်းကောင်း၊ နှစ်အလိုက်တိုးမြှင့်လာနိုင်သည့် မျှော်မှန်းချက်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၃၀၀ ဘီလီယံခန့်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၂၅၀ ဘီလီယံခန့်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ၃၀၀ ဘီလီယံခန့်ဟုလည်းကောင်း မျှော်မှန်းထားခြင်း၊

ကြေးမြီခံနိုင်ရည်ရှိမှုလေ့လာဆန်းစစ်ချက်

၂၆။ နိုင်ငံ၏ ကြေးမြီခံနိုင်ရည်ရှိမှုလေ့လာဆန်းစစ်ရာတွင် အောက်ပါအတိုင်း ခန့်မှန်း၍ တွက်ချက်ထားပါသည်-

- (က) နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်း (Real GDP growth) သည် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် ၆.၈% ရှိပြီး ကာလလတ်နှင့် ကာလရှည်တို့တွင် နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုရလာဒ်ကောင်းများနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာခြင်းတို့ကြောင့် ဂျီဒီပီတိုးတက်မှုနှုန်းသည် ၇.၈% ခန့် တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။

- (ခ) နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် ၅.၄% မှ ကာလရှည်တွင် ၄.၇% ခန့် တဖြည်းဖြည်းကျဆင်းသွားမည်ဟု ခန့်မှန်းထားပါသည်။
- (ဂ) အခွန်ရငွေများအား စနစ်တကျဆောင်ရွက်ခြင်းနှင့် အသုံးစရိတ်များအားစိစစ်သုံးစွဲခြင်းဖြင့် ဘတ်ဂျက်လိုငွေအား ၅% အောက်တွင် ထိန်းသိမ်းထားနိုင်မည်ဟု ခန့်မှန်းထားပါသည်။
- (ဃ) ၃၁-၃-၂၀၁၈ ရက်နေ့ရှိ ပြည်တွင်း၊ ပြည်ပကြွေးမြီလက်ကျန်အခြေအနေအရ အရင်း၊ အတိုးပြန်လည်ပေးဆပ်မှု၊ နှစ်အလိုက်ဘတ်ဂျက်လိုငွေ၏ ၆၀% အား ပြည်တွင်းမှ လည်းကောင်း၊ ၄၀% အား ပြည်ပမှလည်းကောင်းချေးယူမည်ဟုခန့်မှန်း၍ ၎င်းခန့်မှန်းချက်အရ အရင်း၊ အတိုးပြန်လည်ပေးဆပ်မှုတို့အား ထည့်သွင်းခန့်မှန်းထားပါသည်။

၂၇။ ၎င်းခန့်မှန်းချက်များအရ ရရှိလာသော Baseline Scenario အပေါ် အခြေခံပြီး အောက်ပါ မေခရိုစီးပွားရေးဆိုင်ရာအခြေအနေများကို ခန့်မှန်း၍ ကြွေးမြီခံနိုင်ရည်ရှိမှုကို ထပ်မံသုံးသပ်ထားပါသည်-

- (က) ဂျီဒီပီတိုးတက်မှုနှုန်းကျဆင်းခြင်း၊
- (ခ) ဘတ်ဂျက်လိုငွေ ၅% ထက်မြင့်မားခြင်း၊
- (ဂ) အတိုးနှုန်း၊ ငွေလဲလှယ်နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်မားခြင်း၊

၂၈။ မူလခန့်မှန်းချက်အခြေအနေ (Baseline Scenario) နှင့် ဆိုးရွားသည့်အခြေအနေ (Shock Scenario) တို့အရ လက်ရှိပြည်ပကြွေးမြီသည် ဆုံးရှုံးနိုင်ခြေနည်းပါးသည့်အခြေအနေတွင်ရှိပါသည်။ အစိုးရကြွေးမြီ (ပြည်တွင်း၊ ပြည်ပကြွေးမြီ) အနေဖြင့် သတ်မှတ်စံနှုန်းအောက်တွင် တည်ရှိနေသော်လည်း နိုင်ငံ၏မေခရိုစီးပွားရေးမညီညာမှုများ၊ စီးပွားရေးအခြေခံအားနည်းမှုများကြောင့် ကြွေးမြီခံနိုင်ရည်ရှိမှုကို ထိခိုက်နိုင်ကြောင်းတွေ့ရှိရပါသည်။ အစိုးရကြွေးမြီခံနိုင်ရည်ရှိမှုအခြေအနေကို ထိန်းသိမ်းထားရန် ရငွေများတိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် အသုံးစရိတ်များအားချင့်ချိန်သုံးစွဲခြင်းတို့ဖြင့် ဘတ်ဂျက်လိုငွေကို ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။

နိဂုံး

၂၉။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အပါအဝင် ရှေ့လာမည့် (၃) နှစ်အထိ ကြွေးမြီခံနိုင်ရည်ရှိမှု အခြေအနေကို ဆက်လက်ထိန်းသိမ်းပြီး ဆုံးရှုံးနိုင်ခြေများလျော့နည်းအောင်ကြိုးပမ်းခြင်း၊ ချေးငွေသုံးစွဲမှုများကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် စောင့်ကြည့်ကြပ်မတ်ခြင်းတို့ဖြင့် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍
အောက်ပါလိပ်စာသို့ စုံစမ်းနိုင်ပါသည်-

ရုံးလိပ်စာ: ရုံးအမှတ် (၃၄)၊ ကြွေးမြီမူဝါဒနှင့် ဆန်းစစ်ရေးဌာနစု၊ ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲ၊
ငွေတိုက်ဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်။

ဖုန်းနံပါတ်: ၀၆၇-၃၄၁၀၁၇၁
၀၆၇-၃၄၁၀၁၇၂

ဤမဟာဗျူဟာကို အောက်ပါ website တွင်လည်း ကူးယူနိုင်ပါသည်-

Website: www.mopf.gov.mm